

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ
အဖွင့်အမှာစကား ပြောကြားနိုင်ပါရန် အချက်များ
၂၀၁၈ ခုနှစ် မေလ (၂၆) ရက်နေ့၊
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ

- ယနေ့အခမ်းအနားသို့ ကြွရောက်လာပါသော တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ၊ သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ ပညာရှင်များ၊ မီဒီယာများမှ ကိုယ်စားလှယ်များ အားလုံးကို မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက် ပါတယ်။
- ယနေ့အခမ်းအနားမှာ တက်ရောက်အမှာစကား ပြောကြားခွင့်ရတဲ့ အတွက် အလွန် ဝမ်းသာမိပါတယ်။
- ဦးစွာပထမအားဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ကိုယ်စား ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့အား ယခုလို ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ကျင်းပခဲ့တဲ့အတွက် လွန်စွာဂုဏ်ယူမိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ဒါ့အပြင် ယခုလို စည်ကားသိုက်မြိုက်လှတဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ အားထုတ်ကြိုးပမ်းခဲ့ကြတဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းများ အားလုံးကိုလည်း ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးအထူးတင်ရှိပါ ကြောင်း ပြောကြားလိုပါတယ်။
- ဒါ့အပြင် ယနေ့အခမ်းအနားသို့ စိတ်ပါဝင်စားစွာ တက်ရောက်လာကြသော ကယားပြည်နယ် အတွင်းရှိပြည်တွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များ ၊ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လုပ်ငန်းရှင်များနှင့် နိုင်ငံခြားလုပ်ငန်းရှင်များ အားလုံးကိုလည်း ကျေးဇူးတင် ရှိပါကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။
- ယနေ့ကျင်းပတဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်ဟာဆိုရင် တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကျင်းပခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်များအနက် ဒုတိယအကြိမ်မြောက်

ကျင်းပတဲ့ ဖိုရမ်တစ်ခု ဖြစ်ပါတယ်။ ပထမအကြိမ်အနေနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ဦးစီးပြီး "Yangon Investment Forum 2018"ကို ၂၀၁၈ ခုနှစ် မေလ ၉ ရက်နေ့တွင် ကျင်းပခဲ့ရာ တက်ရောက်သူဦးရေ ၁၂၀၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ ပါတယ်။

- ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများအကြား ချိတ်ဆက်မှုများ ရရှိစေရန် နှင့် ရင်းနှီး မြှုပ်နှံမှုအလားအလာကောင်းများကို ဖော်ထုတ်နိုင်စေရန် အလို့ငှာ အလားတူ ရင်းနှီး မြှုပ်နှံမှုပြပွဲများကို ၂၀၁၅ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၌ လည်းကောင်း၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ လည်းကောင်း၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့၌ လည်းကောင်း အသီးသီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။
- ဒုါကြောင့် ယနေ့ကျင်းပတဲ့ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ရန် မျှော်လင့်ထားပြီး၊ ကယားပြည်နယ်အတွင်းရှိ တန်ဖိုးရှိလှစွာသော ရင်းနှီးမြှုပ်နှံမှု အလားအလာ ကောင်းများကို ယနေ့အခမ်းအနား ဆွေးနွေးမှုများမှ တစ်ဆင့် ဖော်ထုတ်နိုင်ရန်လည်း များစွာ မျှော်လင့်မိပါတယ်။
- အားလုံသိရှိပြီး ဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဟာ မြန်မာနိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆောင်ရွက်ရာမှာ တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းဒေသကြီး နှင့်ပြည်နယ်အားလုံး တပြေးညီ အချိုးမျှတစွာ ဖွံ့ဖြိုးတိုးတက်စေရေး တွင် တိုင်းဒေသကြီး အသီးသီးသို့ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရေးသည် လွန်စွာ အရေးကြီးသည့် အချက်တစ်ချက် ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းလုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။
- ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ကြေငြာခဲ့တဲ့ နိုင်ငံတော်၏ စီးပွားရေး မူဝါဒသည် အမျိုးသားပြန်လည်စည်းလုံးရေးကို အထောက် အကူပြုစေရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘက်ညီ မျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေသည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ရရှိစေရေးကို ဦးတည်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုကျင်းပတဲ့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပခြင်းမှာလည်း အဆိုပါ မျှော်မှန်းချက် များကို ဖြည့်ဆည်းနိုင်ရေးအတွက် ဆောင်ရွက်ချက် တစ်ခုပဲဖြစ်ပါတယ်။

- တစ်ဆက်တည်း နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို အောင်အောင် မြင်မြင် အကောင်အထည် ဖော်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု မူဝါဒကိုလည်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုမူဝါဒတွင် တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကြိုဆိုအားပေးခြင်းဆိုတဲ့ ကိစ္စရပ်ကို ထည့်သွင်း ရေးဆွဲထားပါတယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကိုလည်း ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီး တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ(၁၅)ခုကို ဖွဲ့စည်း ခဲ့ပါတယ်။ တိုင်းဒေသကြီး နှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများသို့ လုပ်ပိုင်ခွင့် အာဏာများ ခွဲဝေပေးသည့် အနေဖြင့် အမေရိကန်ဒေါ်လာ ငါးသန်း (သို့မဟုတ်) မြန်မာကျပ်ငွေ ကျပ်သိန်း ခြောက်ထောင်အောက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား အတည်ပြုမိန့်ထုတ်ပေးခွင့်ကိုလည်း ခွင့်ပြုထားပါတယ်။ ကယားပြည်နယ် ရင်းနှီး မြှုပ်နှံမှုကော်မတီမှလည်း ယင်းလုပ်ပိုင်ခွင့်အာဏာကို အပြည့်အဝကျင့်သုံးနိုင်ရေး ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံးခွဲများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅)ခုလုံးတွင် ဖွင့်လှစ် ထားပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ကယားပြည်နယ် ရုံးခွဲကို ဖွင့်လှစ်ထားပြီး၊ ကယား ပြည်နယ် အတွင်းရှိ လက်ရှိရင်းနှီး မြှုပ်နှံသူများနှင့် အလားအလာရှိသော ရင်းနှီး မြှုပ်နှံသူများအတွက် လိုအပ်သည့် ဝန်ဆောင်မှုများကို ထိရောက်စွာ ပံ့ပိုးပေးနိုင်ရန် အတွက် ကယားပြည်နယ် အစိုးရ အဖွဲ့နှင့် အခြားသော အစိုးရဌာန အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။

လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား

- ယနေ့အခမ်းအနားတွင် ဆွေးနွေးပြောကြားမည့်သူများမှာလည်း ကယားပြည်နယ်မှာ ရှိတဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအကြောင်းကို ရှင်းလင်းပြောကြားမှာ ဖြစ်တဲ့ အတွက် ကယားပြည်နယ်ရဲ့ ထူးခြားတဲ့ တည်နေရာ အနေအထားကိုပဲ ပြောကြား လိုပါတယ်။
- ကယားပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အရှေ့ဘက်ခြမ်းမှာတည်ရှိပြီး မြောက်ဘက်တွင် ရှမ်းပြည်နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်နှင့် တောင်ဘက် နှင့် မြောက်ဘက်တွေမှာ ကရင်ပြည်နယ်နဲ့ နယ်နမိတ်ထိစပ်လျက် ရှိပါတယ်။

- ကယားပြည်နယ်ရဲ့ စီးပွားရေးဟာ သဘာဝ သယံဇာတ ပစ္စည်းများ ထုတ်ယူမှုကို အခြေခံတဲ့စီးပွားရေး ဖြစ်ပါတယ်။ ကယားပြည်နယ်မှာ စကျင်ကျောက်၊ သံ၊ အဖြိုက်နက် စတဲ့ တွင်းထွက်သတ္တုများနှင့် ကျွန်းသစ်ပင်နှင့် ထင်းရှူးပင်ကဲ့သို့သော အဖိုးတန်သစ်တွေ ထွက်ရှိပါတယ်။ အဓိက သီးနှံကတော့ စပါးဖြစ်ပြီးတော့ အခြား သီးနှံတွေအနေနဲ့ နှံစားပြောင်း၊ ပြောင်းဖူး၊ နှမ်း၊ မြေပဲ၊ ကြက်သွန်ဖြူနဲ့ ဟင်းသီး ဟင်းရွက် စတာတွေ ထွက်ရှိပါတယ်။
- ကယားပြည်နယ်ရဲ့ လောပိတရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံမှ ထွက်ရှိတဲ့ ရေအားလျှပ်စစ်က မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးမှာ အဓိက အရေးပါတဲ့ အရင်းအမြစ် ဖြစ်ပြီးတော့ မြန်မာနိုင်ငံ၏ စုစုပေါင်း လျှပ်စစ်ဓါတ်အားရဲ့ ၂၀ ရာခိုင်နှုန်းကျော် ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။
- အထူးသဖြင့် ကယားပြည်နယ်မှာ ခရီးသွားလာရေး လုပ်ငန်း အလားအလာအတွက် ရေတံခွန်၊ ရေကန်တွေ၊ စမ်းချောင်းတွေနဲ့ တောတောင်စတဲ့ သဘာဝ အလှအပတွေကို ပိုင်ဆိုင်ပါတယ်။ လက်ရှိမှာတော့ ကယားပြည်နယ်အနေနဲ့ တည်ရှိနေတဲ့ အလားအလာ တွေကို ပိုမို သိရှိနိုင်ရန်အတွက် လေ့လာသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်လျက် ရှိပါတယ်။
- ယခုလို ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ကျင်းပခြင်းအားဖြင့် ကယားပြည်နယ် သည် ကောင်းမွန်သည့် စီးပွားရေး ဝန်းကျင်ကောင်း ဖြစ်ပါကြောင်း ရင်းနှီးမြှုပ်နှံ သူများကိုအာမခံပေးထားပြီး၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများအကြား ချိတ်ဆက် ဆောင်ရွက်မှုများ ဖြစ်ထွန်းလာစေရေးနှင့် အမျိုးမျိုးသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဖော်ထုတ်နိုင်စေမှာပဲ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
- ယခု ရင်းနှီးမြှုပ်နှံမှု ဖိုရမ်မှာ ကယားပြည်နယ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေနဲ့ အလားအလာတွေကို ရင်းနှီးမြှုပ်နှံသူများ ပိုမို နားလည်စေဖို့အတွက် ပြည့်စုံသည့် သတင်းအချက်အလက်များဖြင့် ဆွေးနွေးပြောကြားကြမှာ ဖြစ်ပါတယ်။
- ယခု ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ဆွေးနွေးပွဲ၊ ပြပွဲ၊ လုပ်ငန်းရှင် တွေ့ဆုံပွဲနှင့် လေ့လာရေးခရီး စတဲ့ အစီအစဉ် (၄) ခုနဲ့ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲအစီအစဉ် မှာတော့ ကယားပြည်နယ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း တွေကို ကဏ္ဍတစ်ခုချင်းအလိုက် ပညာရှင်အသီးသီးမှ တင်ပြချက် (၇) ခုဖြင့် ဆွေးနွေး တင်ပြသွားမှာ

ဖြစ်ပါတယ်။ ထို့နောက် ကယားပြည်နယ်ရဲ့ အလားအလာ တွေကို ဆွေးနွေးမယ့် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက် ကျင်းပသွားမှာ ဖြစ်ပါတယ်။

- တင်ပြချက်တွေထဲမှာ ကယားပြည်နယ် အစိုးရရဲ့ ဦးဆောင်မှုဖြင့် Myanmar Marketing Research and Development (MMRD) မှ ဆောင်ရွက်လျက်ရှိတဲ့ “Kayah State Investment Opportunities Survey” ဟုခေါ်သည့် ဆန်းစစ်ချက် တစ်ခုကို အခြေခံထားတဲ့ ဆွေးနွေးတင်ပြချက် တစ်ခုလည်း ပါဝင်မှာ ဖြစ်ပါတယ်။
- ပြပွဲကိုတော့ ဆွေးနွေးပွဲ မတိုင်ခင် ဖွင့်လှစ်မှာ ဖြစ်ပြီးတော့ ညနေပိုင်းအထိ ဆက်လက် ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။ ပြပွဲတွင် ပြခန်း (၂၀) ကျော် ပါဝင်မှာ ဖြစ်ပြီးတော့ ကယားပြည်နယ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အလားအလာတွေအပေါ်မှာ အခြေခံတဲ့ လက်တွေ့ သတင်းအချက်တွေကို ပြသပေးသွားမှာ ဖြစ်ပါတယ်။
- လုပ်ငန်းရှင် တွေဆုံပွဲ အခမ်းအနားကိုတော့ ဒီကနေ့ နေ့လည်ပိုင်းမှာ ယခု ခန်းမမှာပဲ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အခမ်းအနားမှာ ကယားပြည်နယ် လုပ်ငန်းရှင်များ မှလည်း အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို လုပ်ငန်းအသစ်တွေ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အတွက် ကြိုဆိုသွားမှာ ဖြစ်ပါတယ်။
- လေ့လာရေးခရီးသွားရောက်လိုသူများအတွက် မနက်ဖြန် မနက်ပိုင်းမှာ အလားအလာ ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနေရာတွေကိုလေ့လာရန် စီစဉ်ထားပြီးတော့ သတင်းအချက်အလက် ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား

- မိမိတို့အနေနဲ့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေပြီး တာဝန်ယူမှုရှိသည့် ရင်းနှီး မြှုပ်နှံမှုများကို ကြိုဆိုပါသည်ဟု ပြောကြားခဲ့တဲ့အတိုင်း မိမိတို့၏ ကြိုးစား အားထုတ်မှုအပြင် ကယားပြည်နယ်ရှိ ပြည်ထောင်စုအဆင့်၊ ပြည်သူလူထုများမှလည်း နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေပြီး တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုနိုင်ရေး ကြိုးစား

လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ယခုရင်းနှီးမြှုပ်နှံမှုဖိုရမ်မှ ကယားပြည်နယ်၏ အလားအလာများကို ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

- ကယားပြည်နယ်သို့ လာရောက် ရင်းနှီးမြှုပ်နှံမည်ဟု စဉ်းစားမည်ဆိုပါက လူကြီးမင်း တို့၏ စီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်များ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ရှိ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးခွဲသို့ ဆက်သွယ်ရန် ပြောကြားလို ပါတယ်။ သို့မှသာ လူကြီးမင်းတို့အတွက် အကြံဉာဏ်နှင့် ပိုမို ပြည့်စုံသည့် သတင်း အချက်အလက်များကို စီစဉ်ပေးနိုင်မှာဖြစ်ပါတယ်။
- နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပူးပေါင်းစီစဉ်သူများ ကိုယ်စား ကျွန်တော်မှ ယခုရင်းနှီးမြှုပ်နှံမှုဖိုရမ်မှနေ၍ ကယားပြည်နယ်သို့ စီးပွားရေး လာရောက် လုပ်ကိုင်ကြမည့် လူကြီးမင်းများအားလုံးနှင့် ကယားပြည်နယ်တွင်းရှိ ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အကျိုးအမြတ်များစွာ ရရှိ လိမ့်မည်ဟု အလေးအနက် ယုံကြည်ပါကြောင်း ပြောကြားလိုပါတယ်။
- အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။